



**မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုကို ဆန်းစစ်သည့် “ပွင့်သစ်စ အစီရင်ခံစာ ၂၀၂၀” ၏ ထိပ်ဆုံးကုမ္ပဏီများစာရင်းတွင် Shwe Taung မှ အဆင့် (၃) နေရာတွင် ရပ်တည်လျက်ရှိ**

ရန်ကုန်မြို့၊ မြန်မာနိုင်ငံ၊ ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၃) ရက် - Myanmar Centre for Responsible Business (MCRB) နှင့် Yever တို့မှ ထုတ်ပြန်သည့် မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများ၏ ပွင့်လင်းမြင်သာမှုကို ဆန်းစစ်သည့် “ပွင့်သစ်စ အစီရင်ခံစာ ၂၀၂၀” တွင် Shwe Taung သည် အဆင့် (၃) နေရာတွင် ရပ်တည်လျက်ရှိပါသည်။

အဆိုပါ အစီရင်ခံစာ ၂၀၂၀ တွင် စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ၊ အများပိုင်ကုမ္ပဏီများ၊ ပုဂ္ဂလိကကုမ္ပဏီများနှင့် နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းများအပါအဝင် မြန်မာနိုင်ငံရှိ ကုမ္ပဏီပေါင်း (၂၆၀) ခုတို့၏ ကုမ္ပဏီဝက်ဘ်ဆိုဒ်များတွင် ဖော်ပြထားသည့် သတင်းအချက်အလက်ချက်များကို အကဲဖြတ်စစ်ဆေးထားပါသည်။ ယခုထုတ်ပြန်သည့် ဆဋ္ဌမအကြိမ်မြောက် ပွင့်သစ်စအစီရင်ခံစာသည် မြန်မာနိုင်ငံတွင် ကော်ပိုရိတ်ဆိုင်ရာ ထုတ်ဖော်ကြေညာခြင်း (corporate disclosure) နှင့် ပတ်သက်၍ ရည်မှန်းချက် အမြင့်ဆုံးသော အများပြည်သူဆိုင်ရာ အစီရင်ခံစာတစ်စောင် ဖြစ်ပါသည်။

ယခုနှစ်အစီရင်ခံစာ၏ ထိပ်တန်းအဆင့် မြန်မာ့ကုမ္ပဏီများစာရင်းတွင် Shwe Taung သည် အဆင့် (၃) နေရာတွင် ရပ်တည်လျက်ရှိပါသည်။ Shwe Taung သည် ယခင်နှစ်အစီရင်ခံစာတွင်လည်း အဆင့် (၃) နေရာတွင် ရပ်တည်ခဲ့ကာ ယခုအကြိမ်၌ ပိုမိုမြင့်မားသည့် အကဲဖြတ်ရမှတ်များကို ရရှိထားပါသည်။ အဆိုပါရလဒ်ကောင်းများ ရရှိခြင်းမှာ ကျွန်ုပ်တို့၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု (sustainable growth) နှင့် ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ အစီရင်ခံစာပြခြင်း (sustainability reporting) တို့တွင် အစဉ်တစိုက် လေ့လာ ကြိုးပမ်းအားထုတ်မှုများကြောင့် ဖြစ်ပါသည်။

Shwe Taung ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးအောင်ဇော်နိုင်မှ “corporate disclosure နဲ့ စပ်လျဉ်းပြီး မြန်မာနိုင်ငံရဲ့ထိပ်တန်းကုမ္ပဏီတစ်ခုအဖြစ် အသိအမှတ်ပြုခံရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ရေရှည်တည်တံ့ခိုင်မြဲမှုကို ဦးစားပေးတဲ့ အဖွဲ့အစည်းတစ်ခုအနေဖြင့် ပွင့်သစ်စ အစီရင်ခံစာ ၂၀၂၀ မှာ တတိယအဆင့်ရရှိခဲ့ခြင်းဟာ ခိုင်မာတဲ့ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနဲ့ ရေရှည်တည်တံ့ခိုင်မြဲမှု၊ ပွင့်လင်းမြင်သာမှုတို့အပေါ် ထားရှိတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို အတည်ပြုပြသနိုင်တာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေမှာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ၊ လူမှုရေးဆိုင်ရာနဲ့ ကော်ပိုရိတ်စီမံ အုပ်ချုပ်မှုဆိုင်ရာ အကြောင်းအရာတွေကို ပေါင်းစည်းလုပ်ဆောင်ခြင်းက



ကျွန်တော်တို့ကို ပိုမို ကြံ့ခံမှုရှိပြီး သစ်လွင်တဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုတစ်ခုကို ဖန်တီးနိုင်ဖို့ တွန်းအား ပေးတယ်လို့ ယုံကြည်မိပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့် Shwe Taung ၏ ၂၀၁၉ ခုနှစ် Sustainability Report တွင် ကျွန်ုပ်တို့၏ ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ မျှော်မှန်းချက်များနှင့် ပိုမိုကောင်းမွန်သော ရေရှည် တည်တံ့ခိုင်မြဲမှုဆိုင်ရာလုပ်ဆောင်ချက်များ ဖော်ပြပါဝင်ပါသည်။ ကျွန်ုပ်တို့သည် ရည်ရှည်တည်တံ့ ခိုင်မြဲမှုရှိစေရေး အတွက် ပိုမိုခိုင်မာကောင်းမွန်သော ကော်ပိုရိတ်အစဉ်အလာ ဖန်တီးတည်ဆောက် ခြင်း၊ ထိရောက်မြန်ဆန်သော ဆုံးဖြတ်ချက်များချမှတ်ခြင်းနှင့် ဖော်ဆောင်လုပ်ကိုင်ခြင်းတို့ကို ဆောင် ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့အနေဖြင့် ရေရှည်တည်တံ့ခိုင်မြဲမှုဆိုင်ရာ ဆောင်ရွက်ချက်များကို အားလုံးနှင့်အတူ အကောင်အထည်ဖော်လုပ်ကိုင်သွားမည်ဖြစ်ပြီး မြန်မာနိုင်ငံရေရှည်ဖွံ့ဖြိုးတိုးတက် မှုရှိစေရေး တစ်တပ်တစ်အား ပါဝင် လုပ်ဆောင်သွားမည်ဖြစ်ပါသည်။

Shwe Taung | *Inspiring Lives. Sustaining Progress.*

မီဒီယာပိုင်းဆိုင်ရာ ဆက်သွယ်မေးမြန်းလိုပါလျှင်

Ms Aye Mon Thu  
Head of Communications & Sustainability Development  
Shwe Taung Group  
Email: [ayemthu@shwetaunggroup.com](mailto:ayemthu@shwetaunggroup.com)  
Tel: +95 9 255111107